

47. Warfare and Dangers

၄၇။ တိုက်ပွဲ နှင့် ကြောက်မက်ဘွယ် ဘေးရန်

၄၇။ သိုင်းကဆဲလ်;တိုင်းတေးတင်းဖေးကဆဲလ်ရုပ်

Matthew 4:1 Then Jesus was led by the Spirit into the desert to be tempted by the devil.

ရှင်မသဲခရစ်ဝင် ၄:၁ ထိုအခါ မာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံစေမည်အကြောင်း၊ ဝိညာဉ်တော်သည် ယေရှုကိုတောသို့ ပို့ဆောင်တော်မူ၍၊

ရှမ်းလင်းမတ်;ဧထ, ၄:၁ မိုင်းခေခေ ဝိလိလ်,မုတ်းလင်,လင်း; ကင်လင်းယေ,သု
ဥ,၅;ခင်းထိုခေ, ရှီးလ်;ခါမ်,တင်းကဆဲလ်,တါခေ,မ,ခေတ်;လမ်းတူလ်းလှင်းကင်
ကျေး။

Mark 1:12-13 At once the Spirit sent him out into the desert, and he was in the desert forty days, being tempted by Satan.

ရှင်မာကုခရစ်ဝင် ၁:၁၂-၁၃ ထိုခဏခြင်းတွင် ဝိညာဉ်တော်သည် ယေရှုကို တောသို့သွား
စေတော်မူ၏။အရက်လေးဆယ်ပတ်လုံးထိုတော၌နေ၍ စာတန်၏စုံစမ်းသွေးဆောင်ခြင်းကို
ခံတော်မူ၏။

ရှမ်းလင်းမ,၇ ၁:၁၂-၁၃ မိုင်းခေခေဂမ်းလီဝိ ဝိလိလ်,မုတ်းလင်,လင်း; သူင်,လင်း;
ယေ,သု ဥ,၅;ခင်းထိုခေ,ကျေး။ သီ,သိပ်းဝခင်းတီမ်တီမ်မခင်းလင်းယူ,၅;ခင်းထိုခေ,
ခေခေလ; ခါမ်,တင်းကဆဲ လ,တါခေ,မ,ခေတ်; လမ်းတူလ်းလှင်းကင်ကျေး။
မခင်းလင်းယူ,လူလ်းဂခေတင်းတူဝိထိုခေ,တင်းလံကျေး။ တမခေ,ဂင်ဂါဝ်တင်းလံ
ကျေး; ရှိတ်းလီဝိရှိတ်းလူမခင်းလင်းကျေး။

Luke 4:1-2 Jesus, full of the Holy Spirit, returned from the Jordan and was led by the Spirit in the desert, where for forty days he was tempted by the devil. He ate nothing during those days, and at the end of them he was hungry.

ရှင်လုကာခရစ်ဝင် ၄:၁-၂ ယေရှုသည်သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်စုံလျက်၊
ယော်ဒန်မြစ် နားမှပြန်စဉ်တွင် ဝိညာဉ် တော်သည် တောသို့ပို့ဆောင်တော်မူ၏။

အရက်လေးဆယ်ပတ်လုံးမာရ်နတ်၏စုံစမ်းသွေးဆောင်ခြင်းကိုခံတော်မူ၏။ထိုကာလပတ်
လုံးအစာအာဟာရကို သုံးဆောင်တော်မမူ။ ထိုကာလလွန်ပြီးမှ မွတ်သိပ်တော်မူ၏။

ရှမ်းလင်းလုဂ, ၄:၁-၂ လင်းယေ,သု ခေခေ တီမ်ဝံတင်း ဝိလိလ်,မုတ်းလင်,လင်း;
ယူ,သေလ; ခင်းမိုင်းကဆဲလုဂ်သေဂ,တီးခေမံဂွင်းယေးတါခေ, ခိုခင်းမိုင်းယူ,ခေခေ
လိုင်ဝိလိလ်,မုတ်းလင်,လင်း;ကင်မခင်းလင်းဥ,သူင်,၅;တီးခင်းထိုခေ,ကျေး။ သီ,သိပ်း
ဝခင်းတီမ်တီမ် မခင်းလင်းခါမ်,တင်းကဆဲလ,တါခေ,မ,ခေတ်;လင်,လမ်းလှင်းကင်
ကျေး။ သီ,သိပ်းဝခင်းတီမ်တီမ်မခင်းလင်းကမ်,ဂိခေတင်းဂိခေတင်းခင်း။ ပူခေ,သေ
ခိုင်,ခေခေယဝ် မခင်းလင်းတွင်မံကျေး။

Discussion: Jesus was tempted by Satan.

ဆွေးနွေးရန် = ယေရုဆရစ်တော် မာရ်နတ်၏စုံစမ်းသွေးဆောင်ခြင်းကို ခံတော်မူ၏။
ကန်တေလံး၊ ကုပ်၊ လာတ်း = လင်းယေ၊ သုခရိလ် ခါမ်၊ တင်းကန်
လျ၊ တာခ်၊ မျ၊ ခေါတ်းလင်၊ လမ်းကျေး။

2 Corinthians 11:14-15 And no wonder, for Satan himself masquerades as an angel of light. It is not surprising, then, if his servants masquerade as servants of righteousness. Their end will be what their actions deserve.

ကောရိန္တု သြဝါဒစာဒုတိယစောင် ၁၁:၁၄-၁၅ ဤအမှုသည် အံ့သြ ဘွယ်ဖြစ်သည် မဟုတ်။ စာတန်ပင်လျှင်လင်းသောကောင်းကင်တမန်ဖြစ်ယောင်ဆောင်တတ်၏။ သို့ဖြစ်၍ သူ၏ဆရာတို့သည်လည်းဖြောင့်မတ်ခြင်းတရားကိုဟောသောဆရာဖြစ်ယောင်ဆောင်လျှင် အဘယ်ဆိုဘွယ်ရှိသနည်း။ သူတို့သည် ကိုယ်ကျင့်သောအကျင့်အတိုင်း နောက်ဆုံး၌ အကျိုးအပြစ်ကို ခံကြလိမ့်။

၂ ကျေးရီခ်၊ ထု ၁၁:၁၄-၁၅ လွင်းတင်းခန့်လိုင်ပီခ်ကန်လီကမ်၊ လွင်း၊ လျ၊ တာခ်၊ မျ၊ ခေါတ်းကျေးလင်းဂြိုတ်းလိုင်ခင်၊ ဂျင်းတမာခ်၊ ဂါင်ဂျာပ်ကန်လီင်းခခေ်ယူ၊ ကျေး။ ပိုင်းခခေ်လေးတခပမခင်းတင်းလံကျေးဂြိုတ်းလိုင်ခင်၊ ဂျင်းပီခ်တခပတင်းသိုင်းတေျ၊ ခခေ်ကျေး။ တီးသုတ်းတီး၌ ခပ်ကျေးတင်းလံး၊ ခါမ်၊ လွမ်းခင်၊ တင်းဂြိုတ်းတင်းသင်း ကန်ခပ်ဂြိုတ်းသင်းခခေ်ကျေး။

Discussion: Satanic deception.

ဆွေးနွေးရန် = စာတန်သည်လင်းသောကောင်းကင်တမန်အဖြစ်ယောင်ဆောင်တတ်၏။
ကန်တေလံး၊ ကုပ်၊ လာတ်း = လျ၊ တာခ်၊ မျ၊ ခေါတ်း ကျေးလင်းဂြိုတ်းလိုင်ခင်၊ ဂျင်း
တမာခ်၊ ဂါင်ဂျာပ်ကန်လီင်းခခေ်ကျေး။

2 Thesslonians 2:9-10 The coming of the lawless one will be in accordance with the work of Satan displayed in all kinds of counterfeit miracles, signs and wonders, and in every sort of evil that deceives those who are perishing. They perish because they refused to love the truth and so be saved.

သက်သာလောနိတ်သြဝါဒစာဒုတိယစောင် ၂:၉-၁၀ ထိုအခမ္မလူ၏ လာခြင်းအကြောင်း ဟူမူကား၊ စာတန်ပြုပြင်သောအားဖြင့် မုသာနှင့်စပ်ဆိုင်သော ထူးဆန်းသောတန်ခိုး၊ နိမိတ် လက္ခဏာ၊ အံ့ဘွယ်သော အမှုအမျိုးမျိုးနှင့်၎င်း၊ ပျက်ဆီးခြင်းသို့ရောက်သောသူတို့တွင်၊ မတရားသောလှည့်ဖြားခြင်းအမျိုးမျိုးနှင့်၎င်း လာလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ သမ္မာတရား၌ မွေ့လျော်သောစိတ်ကို မခံမယူကြ။

၂ ထိတ်၊ သျ၊ လေးခခေ်၊ ၂:၉-၁၀ လွင်းတင်းကန် ဂူခင်းကန်ကမ်၊ တြေးပေျ၊ မျ၊ ခခေ်လမ်း၊ မခင်းတင်းပျးကပ်တင်းတခင်းခူင်းခခေ်မိတ်၊ လင်း၊ ခခေ်၊ ကန်လီကမ်းဂူးလိုင် ဂူးပိုင်ခခေ် လျ၊ တာခ်၊ မျ၊ ခေါတ်း ကန်ပီခ်ကန်ပီတ်ကန်လီခ် ကန်ကမ်၊ တြေး ဂူးလိုင်ဂူးပိုင်သေယဝ် ပီတ်လီခ်ခပ်လိုင်ကန်ဂွတ်းထိုင်တင်းလူတင်းလီခ်ခခေ်

ကျေး၊။ ခပ်ခပ်ခပ်ကမ်း၊ခါမ်း၊ကမ်း၊ကပ်သမ်း၊မ၊တြးကခပ်သိုဝ်တေ၊ခခခလးကမ်း၊လံး
ဂ္ဂတ်း ထိုင်တင်းကခပ်ခေ၊ချွတ်းကပ်ခခခကျေး။

Discussion: Satanic trick.

ဆွေးနွေးရန် = စာတန်မာရ်နတ်၏ ပရိရာယ် သတိပြု။
ကခပ်တေလံးဂုပ်၊လၢတ်း = ဝံသတီပရိယေ၊လ၊တၢခပ်၊မ၊ခေၤတ်း။

Luke 22:3-6 Then Satan entered Judas, called Iscariot, one of the Twelve. And Judas went to the chief priests and the officers of the temple guard and discussed with them how he might betray Jesus. They were delighted and agreed to give him money. He consented, and watched for an opportunity to hand Jesus over to them when no crowd was present.

ရှင်လုကာခရစ်ဝင် ၂၂:၃-၆ ထိုအခါ စာတန်သည် တပည့်တော်တကျိပ်နှစ်ပါး အဝင်ဖြစ်
သော ယုဒရှုကာရုတ်အထဲသို့ ဝင်သည် ဖြစ်၍၊ ထိုသူသည် ယဇ်ပုရောဟိတ်အကြီးများ၊
ဗိမာန်တော်မှူး များတို့ထံသို့ သွားပြီးလျှင်၊ ယေရှုကို အဘယ်သို့ အပ်ရမည်နည်းဟူ၍တိုင်
ပင်လေ၏။ ထိုသူတို့သည် ဝမ်းမြောက်သောစိတ်ရှိ၍ ငွေပေးမည်ဟု ဝန်ခံကြ၏။ ယုဒရှုကာ
ရုတ် သည်လည်းဝန်ခံပြီးမှလူများမရှိစဉ်တွင်ကိုယ်တော်ကိုအပ်ခြင်းငှါအဆင်သင့်သော
အချိန်ကာလကို ရှာကြံလျက်နေ၏။

ရှမ်းလင်းလုဂျ၊ ၂၂:၃-၆ မိုဝ်းခခခလ၊တၢခပ်၊မ၊ခေၤတ်းခပ်းဂျးခခးယုတဂီသဂျ၊
ရေ၊ဂုတ်၊ ကခပ်ပီခပ်တခပလင်းပးခခိုင်၊ ကခပ်ခပ်းပးခခးတခပလင်းသိပ်းသွင်ပး
ခခခကျေး။ မခင်းဂျ၊ဂျးတီးယိတ်ပရေးဂိုက်းလူင်ဂီဂ်၊တင်းခေ၊ပိဂ်မခပ်၊လင်းတင်း
လံသေယဝ် တိုင်၊ပၢင်၊လၢတ်းလ၊ လူလ်းလွင်းကခပ်တမ်းလံးကပ် လင်းယေ၊သု
ကၢပ်းပခခခင်လိုင်ခခင်၊ဂိုဝ်ခခခကျေး။ ခပ်ခခခလူမ်းသိုဝ်းခလးတမ်းပခခခိုခခင်းမခင်း၊
ဝ၊ခခခ လံးလိုင်ခခခကျေး။ မခင်းဂေ၊ ဂပုတ်င်းကပ်ယဝ်လင်၊ရှၢမ်း၊ဂျ၊ခိုင်၊ဂျ၊လ၊ကခပ်
ထုဂ်၊ တ၊တေဂ်းလံးကပ်မခင်းလင်းကၢပ်းပခခခတီးခပ် ခခင်းခိုင်၊မိုဝ်းကခပ်ဂူခင်းလူဂူခင်း
တုမ်လိုင်ကမ်း၊မီးခခခကျေး။

Discussion: Satan entered Judas.

ဆွေးနွေးရန် = စာတန်သည် ယုဒရှုကာရုတ်အထဲသို့ ဝင်၏။
ကခပ်တေလံးဂုပ်၊လၢတ်း = လ၊တၢခပ်၊မ၊ခေၤတ်းခပ်းခခးယုတဂီသဂျ၊ရေ၊ဂုတ်။

Acts 5:3 Then Peter said, “Ananias, how is it that Satan has so filled your heart that you have lied to the Holy Spirit and have kept for yourself some of the money you received for the land?”

တမန်တော်ဝတ္ထု ၅:၃ ပေတရုကလည်း၊ အာနနီ၊ သင်သည်သန့်ရှင်းသော ဝိညာဉ်တော်ကို
လှည့် စား၍၊ မြေကိုရောင်းသောအဘိုး၏ တဘို့ကိုထိမ်ဂုက်မည်အကြောင်း၊ စာတန်သည်
သင်၏ စိတ်နှလုံးကို အဘယ်ကြောင့်ပြည့်စေရသနည်း။

ပုတီးထုတမာဇ်,လဝ်း; ၅:၃ ပေ,တရုဂျေးထါမ်ဗလးဝါး- ကျ,ဇေခိဂီလ်း၊ ဂီတီး သင်ဗလးမိုးဂျီးလျ,တါဇ်,မျ,ဇေတီးတိမ်ဝံခင်းဂျိုင်လုံမိုးဂျီးလံးပီတံလီဇ်ဝိလိလ်,မူတီး လဝ်,လဝ်းဗလးကပ်ဂျေးလိဇ်ဇေခိပုဇ်ခေင်;သိုင်,မိပ်းဝံ။

Discussion: Satan entered Annanias.

ဆွေးနွေးရန် = စာတန်သည် အာနနိ အထဲသို့ ဝင်၏။

ကဇ်တေလံးဂျပ်,လါတ်; = လျ,တါဇ်,မျ,ဇေတီးခင်းဂျေးခင်း ကျ,ဇေခိ ကျေး။

Luke 22:31-32 “Simon, Simon, Satan has asked to sift you as wheat. But I have prayed for you, Simon, that your faith may not fail. And when you have turned back, strengthen your brothers.”

ရှင်လုကာခရစ်ဝင် ၂၂:၃၁-၃၂ တဖန်သခင်ဘုရားက၊ ရှိမုန်၊ ရှိမုန်၊ ဂျုံဆန်ကိုဆန်ခါနှင့် ချသကဲ့ သို့စာတန်သည် သင်တို့ကို ချရမည်အကြောင်း အခွင့်တောင်းသည် ဖြစ်၍၊သင်၏ ယုံကြည်သော စိတ်မပျက်စေခြင်းငှါငါသည် သင့်အဘို့ဆုတောင်းလေပြီ။ သင်သည်သတိရ ပြန်သောအခါသင်၏ ညီအစ်ကိုတို့ကိုတည်ကြည်စေလော့ဟု မိန့်တော်မူလျှင်၊

ဂျမ်းလဝ်းလုဂျ, ၂၂:၃၁-၃၂ သိမုဇ်, ဂီလ်း၊ သိမုဇ်, ဂီလ်း။ ပိုဝ်းကဇ် လျ,တါဇ်,မျ,ဇေတီး; ယွဇ်းကခွါင်ဂျီးလံးခိုင်သူတုန်းလိုဝံဇင်,ကဇ်ခိုင်သါဇ်ခင်း ဂျိုင်,တုန်းဇေခိဗလး; ဇင်, ဂျိုင်တါင်းယုမ်,မါတ်;မိုးတန်းကမ်,လူ့လိုင်ဂပ်သူးတွင်း ပုဇ်;မိုးယဝ်။ မိုဝ်းကဇ်မိုးခိုဇ်းလံးသတိဇေခိ ဂျီးပီးခွင့်မိုးတင်းလံ မဇ်;ခိုင်,တျ၊ မိုဝ်းကဇ်မဇ်းလဝ်းဝါးဇင်,ဇေခိလိုင်။

Discussion: Satan attacked Peter.

ဆွေးနွေးရန် = စာတန်သည် ပေတရု ကိုစုံစမ်းတိုက်ခိုက်၏။

ကဇ်တေလံးဂျပ်,လါတ်; = လျ,တါဇ်,မျ,ဇေတီး; လိုင်,လါမ်းတိုင်းတေး

ပေ,တရု ကျေး။

2 Corinthians 12:7-10 To keep me from becoming conceited because of these surpassingly great revelations, there was given me a thorn in my flesh, a messenger of Satan, to torment me. Three times I pleaded with the Lord to take it away from me. But he said to me, “My grace is sufficient for you, for my power is made perfect in weakness.” Therefore I will boast all the more gladly about my weaknesses, so that Christ’s power may rest on me. That is why, for Christ’s sake, I delight in weaknesses, in insults, in hardships, in persecutions, in difficulties. For when I am weak, then I am strong.

ကောရိန္တု သြဝါဒစာဒုတိယစောင် ၁၂:၇-၁၀ ငါခံရသော ဗျာဒိတ်တော် အလွန်ထူးမြတ်၍ ငါသည်ထောင်လွှားသောစိတ်မရှိစေခြင်းငှါငါ့ကိုဒဏ်ခတ်သောစာတန်၏တမန်တည်းဟူ သောငါ့ကိုယံဉ်စူးသောဆူးကိုပေးတော်မူ၏။ထိုဆင်းရဲခြင်းနှင့်ကင်းလွတ်မည်အကြောင်းသုံး

ကြိမ်မြောက်အောင်သခင်ဘုရားကိုခါဆုတောင်း၍အသနားခံတော်ခံပြီးလျှင်၊ ငါ့ကျေးဇူးသည်သင့်အဘို့ လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်ဟု မိန့်တော်မူ၏။ ထိုကြောင့် ခရစ်တော်၏တန်ခိုးသည် ငါ့အပေါ်၌ကျိန်းဝပ်မည်အကြောင်း ငါ့ကို၌အားနည်းခြင်း အဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့်ဝါကြားခြင်းငှါ သာ၍ငါအလိုရှိ၏။ သို့ဖြစ်၍ခရစ်တော်ကြောင့်ခံရသောအားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ဆင်းရဲခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း ကျပ်တည်းစွာသော ဒုက္ခဝေဒနာခံခြင်းတို့ကို ငါနှစ်သက်၏။ အကြောင်းမူကား၊ ငါသည် အားနည်းသောအခါ တန်ခိုးနှင့် ပြည့်စုံလျက်ရှိ၏။

၂ ရှေးရီခင်၊ ထု ၁၂:ရ-၁၀ ခင်၊ ရှိုဝ် ဂပ်တန်းကမ်၊ မီးလှုံကမ်သုင် ရွပ်းပိုဝ်းပျု၊ တိတ်းလပ်း၊ ကမ်ဂပ်လံး၊ ခါမ်၊ ကပ် ကမ်မျာတ်း၊ လီခမ်ဂိုခမ်းခေ၊ လူင်လင်ခမ်လိုင် မခမ်းလပ်း၊ ပခမ် ခမ်လီမ် ကမ်ပီခမ်တမ်ခမ်၊ လျ၊ တမ်ခမ်၊ မျ၊ ခမ်တမ်၊ ကမ်လှုံသို့၊ တီးခိုင်ဂပ်ခင်ဂပ် ရှုံးခမ်ဂ်လတ်း၊ ဂပ်ယူ၊ ကေး၊။ ခင်၊ ရှိုဝ်တန်းကပ်ပီတ်း၊ ခမ်လိုင် ဂပ်သူးတွင်းတီးလပ်း၊ ငြေးတေး၊ ထိုင်ဂွတ်း၊ သမ်ပွတ်း၊ ခလး၊ မခမ်းလပ်း၊ လတ်း၊ တီးဂပ်ခလး၊ ဝုး၊- ရေးလူးဂပ်လိုင် ပေးဂုမ်၊ ပုခမ်းမိုးယဝ်။ လွင်းမခမ်းလမ်းတမ်းခွင်းဂပ်လံး၊ လေးလုမ်၊ ခမ်းတမ်းကမ်ဂိုင်းလီဂ်ဂိုင်းဂေ၊ ခမ်ယဝ်၊ ဝုးခင်၊ ခမ်ကေး၊။ ပိုဝ်းခမ်ခလး၊ ခင်၊ ရှိုဝ်တမ်းခွင်း လပ်း၊ ခရိလှုံ တမ်းဂိုင်းဝပ်းယူ၊ ဂုးခိုင်ဂပ်လိုင် ဂပ်ပုးတမ်းလှုံ ကမ်သိုဝ်းပျု၊ ခလး၊ ယိုင်၊ ခ်ခမ်းမီးကလူင်၊ ခွ်းဂုပ်၊ ဝပ်းလူလ်း၊ လွင်းတမ်းကမ်ဂိုင်း၊ လွပ်းဂိုင်းလီဂ် ခမ်းတူင်ဂပ်ခမ်ကေး၊။ ပိုဝ်းခမ်ခလး၊ တမ်းကမ်ဂိုင်းလီဂ်၊ တမ်း ကမ်သေသွမ်း၊ တမ်းကမ်ယတ်း၊ ငါမ်၊ တမ်းကမ်ခမ်ဂ်း၊ လတ်း၊ ခ်ခမ်းသေး၊ တမ်း ကမ်ခါမ်၊ တုဂ်ခေ၊ ဂုလ်၊ တမ်ခေ၊ ရွပ်းပိုဝ်း လပ်း၊ ခရိလှုံ လိုဝ်းခမ် ပီခမ်ပုခမ်း၊ မခမ်းလပ်း၊ ခလး၊ ဂပ်လံး၊ လုမ်းသိုဝ်းကေး၊။ လွင်းမခမ်းလမ်း မိုဝ်းကမ်ဂပ်ဂိုင်းလီဂ်ခမ်လိုင် ဂပ်ပီခမ်တမ်းကမ်ဂိုင်းယို၊ ကေး၊။

Discussion: Satan attacked Paul.

ဆွေးနွေးရန် = စာတန်သည် ပေါလု ကိုစုံစမ်းတိုက်ခိုက်၏။
ကမ်တေလံး၊ ဂုပ်၊ လတ်း၊ = လျ၊ တမ်ခမ်၊ မျ၊ ခမ်တမ်၊ လင်၊ လမ်းတိုင်းတေး ပေးလု ကေး၊။

1 Thessalonians 2:18 For we wanted to come to you—certainly I, Paul, did, again and again—but Satan stopped us.

သက်သာလောနိတ်သြဝါဒစာပဌမစောင် ၂:၁၈ ထိုကြောင့်၊ ငါပေါလုသည် သင်တို့ရှိရာသို့ လာခြင်းငှါ၊ နှစ်ကြိမ်မြောက်အောင် အလိုရှိသော်လည်း၊ စာတန်သည် ဆီးတားလေ၏။

၁ ထိတ်းသျှ၊ လေးခမ်ဂ်း၊ ၂:၁၈ ပိုဝ်းခမ်ခလး၊ ပီဂ်သမ် ဂပ်၊ ပေးလု၊ မီးကလူင်၊ ခွ်း မျးလူးတီးသု ထုခမ်းထိုင်သွင်ပွတ်းယဝ်သေဂေး၊ လျ၊ တမ်ခမ်၊ မျ၊ ခမ်တမ်၊ ခေ၊ ခ်ခမ်ဂပ်းယူ၊ ကေး၊။

Discussion: Satan stopped Paul.

ဆွေးနွေးရန် = စာတန်သည် ပေါလု ကို ဆီးတား၏။

ကန်တေလံးကုပ်,လတ်း; = လှ,တၢ်ခမ်,မံၤခၢတ်; ဧဂ့ၤခိၣ် ပေးလု ကော့;။

2 Corinthians 11:26 I have been constantly on the move. I have been in danger from rivers, in danger from bandits, in danger from my own countrymen, in danger from Gentiles; in danger in the city, in danger in the country, in danger at sea; and in danger from false brothers.

ကော့ၤန့ၤ သြဝါဒစာဒုတိယစောင် ၁၁:၂၆ အကြိမ်ကြိမ်ဒေသစာရီလှည့်လည်ပြီ။ မြစ်ကို ကူးသောဘေး၊ထားပြတိုက်သောဘေး၊အမျိုးသားခြင်းပြုသောဘေး၊တပါးအမျိုးသားပြု သောဘေး၊မြို့ရွာ၌ရောက်သောဘေး၊တော၌ရောက်သောဘေး၊ပင်လယ်ဘေး၊ညီအစ်ကိုဖြစ် ယောင်ဆောင် သောသူတို့ ပြုသောဘေး၊ ဤဘေးများကို ငါတွေ့ခဲ့ပြီ။

၂ ကော့ၤရီခမ်,ထု ၁၁:၂၆ ဂ်လံး;ခံၤကွင်း;ခံၤ,တီးကမ်,ဂူလံၤခမ်,လံၤပွန်း;ခမ်ခေၤ,ယဝ်။ ဂ်လံး;ထုပး;ဗေးကမ်ခမ်ခမ်;ခမ်ဂွင်း;ခမ်ခေၤ။ ဗေးကမ်လုခမ်ယုလုခမ်တိုင်း;။ ဗေး ကမ်လိုင်ခိုင်း;တူင်လင်း;ဂ်,ဂိုတ်း;။ ဗေးကမ်ဂုခမ်း;တၢင်,လိုင်တၢင်,ခိုင်း;ဂိုတ်း;။ ဗေး ကမ်ထုပး;ဂုခမ်း;ဝါခမ်း;ဂုခမ်း;ဝီင်း;။ ဗေးကမ်ထုပး;ဂုခမ်း;ထိုခမ်း,ခမ်း;ခိုင်း;။ ဗေးပၢင်, လံၤ,။ ဗေးပီး;ခွင်း;ကမ်ကမ်,လီတ်း;ကမ်,မၢခမ်,။ လိုင်း;ခမ်ခေၤကော့;။

Acts 19:40-41 As it is, we are in danger of being charged with rioting because of today's events. In that case we would not be able to account for this commotion, since there is no reason for it. After he had said this, he dismissed the assembly.

တမန်တော်ဝတ္ထု ၁၉:၄၀-၄၁ ယနေ့ရုန်းရင်းခတ်ခြင်းကိုပြုသောကြောင့်အမှုရောက်မည်ဟု စိုးရိမ်စရာရှိ၏။အကြောင်းမူကား၊ ဤမတရားသောစည်းဝေးခြင်း အကြောင်းကို ပြောစရာ တစ်စုံတစ်ခုမျှမရှိဟု ဆိုပြီးလျှင် အစည်းအဝေးကိုဖျက်လေ၏။

ဂုတ်ထုတမၢခမ်,လင်း; ၁၉:၄၀-၄၁ လွင်း;မခမ်း;လမ်း;။ တီးကမ်ဂုင်း;တမ်း;လတ်း;ဧဂ့ၤ ခိၣ် တၢင်း;ကမ်လုကမ်တုမ်ကမ်ကမ်,မီခမ်း;တြး;ခံ့ကမ်,မီး;သေလိုင်သေပိုင်။ ဝုး ခေင်,ခံသေယဝ်။ ဂုး;ဂုခမ်း;လုဂုခမ်း;တုမ်လိုင်ခေခမ်ယံၤခိုခမ်း;မိုင်း;ဂုး,သေကော့;။

Discussion: Paul facing dangers.

ဆွေးနွေးရန် = ပေါလု ဘေးအမျိုးမျိုးနှင့် ရင်ဆိုင်ရ၏။

ကန်တေလံးကုပ်,လတ်း; = ပေးလု လံး;ထုပး;လုး;ဗေးဂုး;လိုင်ဂုး;မိင်း;ကော့;။

Ephesians 6:12-18 For our struggle is not against flesh and blood, but against the rulers, against the authorities, against the powers of this dark world and against the spiritual forces of evil in the heavenly realms. Therefore put on the full armor of God, so that when the day of evil comes, you may be able to stand your ground, and after you have done everything, to stand. Stand firm then, with the belt of truth buckled around your waist, with the breastplate of righteousness in place, and with your feet fitted with the readiness that comes from the gospel of peace. In

addition to all this, take up the shield of faith, with which you can extinguish all the flaming arrows of the evil one. Take the helmet of salvation and the sword of the Spirit, which is the word of God. And pray in the Spirit on all occasions with all kinds of prayers and requests. With this in mind, be alert and always keep on praying for all the saints.

ဖောက်ပြန်ခြင်း ၆:၁၂-၁၈ အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့် ၎င်း၊ အာဏာစက်တို့နှင့် ၎င်း၊ လောကီ မှောင်မိုက်၌ အစိုးတရပြုလုပ်သော မင်းတို့နှင့် ၎င်း၊ မိုဃ်းကောင်းကင်၌ နေသော နတ်ဆိုးတို့နှင့် ၎င်း၊ ဆိုင်ပြိုင်တိုက်လှန်ကြ၏။ ထိုကြောင့်၊ ခဲယဉ်းဆိုးယုတ်သော နေ့ရက်ကာလ၌ ဆီးတားနိုင်သဖြင့်၊ ကိစ္စအလုံးစုံတို့ကို ပြီးစီး၍ ခံရပ်နိုင်မည် အကြောင်း၊ ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံကို ယူဆောင်ကြလော့။ သစ္စာတည်းဟူသော ခါးပန်းကို စည်းလျက်၊ ဖြောင့်မတ်ခြင်းပါရမီတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်လျက်၊ ငြိမ်သက်ခြင်းနှင့် ယှဉ်သော ဝေလီတရားကို ဟောပြောအံ့သောငှါ ပြင်ဆင်သော အဖြစ်တည်းဟူသော ခြေစွပ်ကို စွပ်လျက် ခံရပ်ကြလော့။ မာရ်နတ်ပစ်ခတ်သော မီးစက်လက်နက်ကို ကာသတ်နိုင်သော ယုံကြည်ခြင်းတည်းဟူသော လွှားကို လည်း ခပ်သိမ်းသော လက်နက်တို့ အပေါ်မှာ ထပ်ဆင့်၍ ယူဆောင်ကြလော့။ ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကို ၎င်း၊ ဘုရားသခင်၏ နှုတ်ကပတ်တည်းဟူသော ဝိညာဉ်တော်၏ ထားကို ၎င်း ယူကြလော့။ ကာလအစဉ်စိတ်နှလုံးပါလျက် ဆုတောင်းပဋ္ဌနာပြုခြင်းအမျိုးမျိုးတို့ဖြင့် ဆုတောင်းကြလော့။ ထိုသို့ ဆုတောင်းခြင်းငှါ အားမလျော့ဘဲ လျက်၊ ငါမှစ၍ သန့်ရှင်းသူ အပေါင်းတို့အဖို့ ဆုတောင်းလျက် စောင့်ရှောက်ကြလော့။

ကေးဇီတ်၊ ၆:၁၂-၁၈ လွင်းမခင်းလမ်း၊ ဂှင်းလံးတၢလံးခိုင်၊ လံးတိုင်းတေးဂခင်တင်းရၢခင်၊ သူ၊ ကခင်မီးခိုင်မီးလိုတ်၊ ခခင်ကမ်၊ လှဲ။ ဂှင်းလံးတၢလံးခိုင်၊ လံးတိုင်းတေးဂခင်တင်း ခုခင်ကခင်ကုပ်ပိုင်၊ လှဲ၊ ခုခင်ကၢ၊ ခၢ၊ ခုခင်ခင်းလမ်းသိုင်၊ လေးဂီ၊ ဇီဂှံ၊ ကခင်ယူ၊ ဂၢ၊ ခိုင်ဇၢဂၢင်ဂၢင်လှဲ၊ လှိုင်းခခင်ကေး။ ပိုင်းခခင်လေးယိမ်းဂမ်ကပ်လၢဂ်၊ ခခင်၊ လှဲ၊ ဇြးပီခင်လင်းသေယဝ် ခဂှီခခင်ခင်းခိုင်၊ ဂၢ၊ လၢဝခင်းကခင်ဂှံမိုင်းခခင်သေခလေး လှဲ၊ ခခင်၊ ဂှဲ၊ လွင်းတင်းဂၢ၊ မီးတင်းသိုင်၊ တင်းလှိုင်ယဝ်တူဝ်တၢ။ ကပ်သံဂီဝ်ကခင်ဝၢ၊ သီတ်၊ လၢ၊ တြး ခခင်ဂှတ်တၢ။ ကပ်ခိုင်၊ ကခင်ခဂှုတ်ကူဂ်၊ ကခင်ဝၢ၊ ပၢ၊ ရမီ၊ တင်းကခင်သိုင်းတေး၊ ခခင်ခင်းမံးတၢ။ ကပ်သွင်းတိခင် ကခင်ဝၢ၊ တင်းကခင်ခမးဝံ ပုခင်းကခင်တင်းဂေးလၢတ်၊ တြးသတင်းသိုင်းပျေ၊ ကခင်ခိုင်၊ ဂခင်တင်းတင်းခခင်ခခင် တိုင်းခလေး လှဲ၊ ခခင်၊ တၢ။ သုင်းတိုင်းလွေးကခင်ဝၢ၊ တင်းယုမ်၊ မၢတ်၊ ကခင်ခဂှုတ်၊ လၢဂ်၊ ခခင်၊ လၢဂ်၊ ဇှဲ၊ ကခင်မၢ၊ ခခင်၊ ယိုင်းထိမ်းခခင်တၢ။ တိုင်းမွတ်၊ ဂှုတ်လီဂ်၊ ကခင်ဝၢ၊ တင်းကခင်ခဂှုတ်၊ ခခင်၊ ကပ် ဂီဂ်၊ တင်း ယိမ်းဂမ်လၢပ်၊ ဝိလိုလှဲ၊ လင်းကခင်ဝၢ၊ ခခင်၊ ဂပၢတ်၊ ဇြးပီခင်လင်းခခင်တၢ။ ဂှဲ၊ ခိုင်၊ ဂှဲ၊ မိုင်းပၢ၊ တင်းဝိလိုလှဲ၊ လင်းသေခလေး၊ ကပ်တင်းတင်းကခင်ဂှိတ်၊ သူးတွင်းပထခၢ၊ ဂှဲ၊ လှိုင်၊ ဂှဲ၊ ပိုင်ခခင်သေခလေး၊ သူးတွင်းတၢ။ ဂှိင်းယင်းကမ်၊ ဂှုတ်၊ လှိုင်ယင်းကမ်၊ လှဲ၊ ခလေး၊ ဂှိတ်၊ သူး

တွင်းပထမ၍ပုခမ်းဂပ် ကိတ်၊တင်းဂူခမ်းမူတ်းလၢင်၊တင်းသီင်၊တင်းလူင်သေခလးပွဲယူ၊ တၢ။

Discussion: Spiritual warfare.

ဆွေးနွေးရန် = ဝိညာဉ်တိုက်ပွဲ။

ကခင်တေလံးဂုပ်၊လၢတ်း = လံးတိုင်းတေးသိုင်းဝိလိုလ်၊။

Romans 8:35-39 Who shall separate us from the love of Christ? Shall trouble or hardship or persecution or famine or nakedness or danger or sword? As it is written: “For your sake we face death all day long; we are considered as sheep to be slaughtered.” No, in all these things we are more than conquerors through Him who loved us. For I am convinced that neither death nor life, neither angels nor demons, neither the present nor the future, nor any powers, neither height nor depth, nor anything else in all creation, will be able to separate us from the love of God that is in Christ Jesus our Lord.

ရောမသြဝါဒစာ ၈:၃၅-၃၉ ခရစ်တော်၏ချစ်ခြင်းမေတ္တာနှင့်ငါတို့ကိုအဘယ်သူကွာစေမည်နည်း။ အကယ်စင်စစ်ကိုယ်တော်အတွက် အကျွန်ုပ်တို့သည်အစဉ်မပြတ် အသေသတ်ခြင်းကိုခံရကြပါ၏။ သတ်ဘို့ရာထားသောသိုးကဲ့သို့ အကျွန်ုပ်တို့ကိုသူတပါးမှတ်တတ်ကြပါ၏ ဟု ကျမ်းစာလာသည်နှင့်အညီ၊ ဆင်းရဲငြိုငြင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ မှတ်သိပ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ဘေးနှင့်တွေ့ကြုံခြင်း၊ကွပ်မျက်ခြင်းကိုခံရသော်လည်း၊ထိုအမှုတို့တွင်အဘယ်အမှုသည်ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်နှင့်ငါတို့ကိုကွာစေမည်နည်း။

မကွာစေသည်သာမက၊ငါတို့ကိုချစ်တော်မူသောသူ၏ကျေးဇူးတော်ကြောင့်၊ငါတို့သည်ထိုအမှုအပပ်သိမ်းတို့ကိုခံစဉ်တွင်ပင်အထူးသဖြင့်အောင်မြင်ကြ၏။အကြောင်းမူကား၊သေခြင်းဖြစ်စေ၊အသက်ရှင်ခြင်းဖြစ်စေ၊ကောင်းကင်တမန်ဖြစ်စေ၊အထွဋ်အမြတ်ဖြစ်စေ၊အာဏာတန်ခိုးဖြစ်စေ၊မျက်မှောက်အရာဖြစ်စေ၊နောင်လာလတံ့သောအရာဖြစ်စေ၊အမြင့်ဖြစ်စေ၊အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍အဘယ် နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့်ခံရသောဘုရားသခင်၏ မေတ္တာတော်နှင့်ငါ တို့ကိုမကွာစေနိုင် ဟု ငါသည်သဘောကျလျက်ရှိ၏။

ရုတ်မ ၈:၃၅-၃၉ ဗုဒ္ဓလုံတန်းဂိုတ်းဂွံးဂွံး၊ယၢခင်ခခင်တင်းတၢင်းဂွံးမိတ်းတၢ၊လဝ်းခရိလုံ လံး။ တၢင်းကခင်ယၢဂ်းလုံ၊ယၢခင်လုံ၊ တၢင်းကခင်ဂီခင်းလုံတိပ်၊လုံ၊ တၢင်းကခင်ခိတ်းလၢဂ်းခိတ်းသေး၊ တၢင်းကခင်ဂိုပ်းကခင်ယၢဂ်း၊ တၢင်းကခင်ကမ်၊မီးခူင်းမီးလိင်၊ တၢင်းကခင်လံးထူပ်းဗေးထူပ်းရၢခင်၊ တၢင်းကခင်လံးခါမ်၊တၢင်းတၢ၊လိဝ်းခံ့၊ ကခင်လုံ တၢင်းဂိုတ်းဂွံးဂွံး၊ယၢခင်ခခင်တင်း တၢင်းဂွံးမိတ်းတၢ၊လဝ်းခရိလုံ ခခင်လံး။ ကခင်မးခင်းဂျၢမ်းလိတ်းခလး၊တၢင်းလမ်း၊- ဂွပ်းပိုဝ်းလဝ်းဂွံးခလး၊ ဂွံးခးလံးထူပ်းလျးတၢင်းတၢ၊ တၢ၊သေ၊ခးဂျၢး။ ပိုခင်းလၢင်းမၢတ်းဂွံးခးပီခင်လိဝ်းခင်၊ သူဝ်း ကခင်ခါခင်းဝံ့ ဂွံးလံးကဝ်တၢ၊ခခင်ခးဂျၢး၊ တၢင်းခင်၊ခင်ဂျၢး။ ကမ်၊ဂွံး၊ယၢခင်ခခင်လံးဂူလ်းကမ်၊ဂျး ဂွပ်းပိုဝ်းဂျေးလူးမခင်းလဝ်းကခင်ဂွံးဂွံး

ခေခလ်း; ဂှ်းယီင်;ခိခ်းတၢ်းဒပုခိင်, ခိးလွင်;တၢ်းတၢ်းသီင်;တၢ်းလူင်လှိုင်း
ခေခလ်း;။ လွင်;မခ်းလမ်း၊ တၢ်းတၢ်းသေကမ်,ဝုး၊ တၢ်းကမ်ကသၢ်းလိပ်း
သေကမ်,ဝုး၊ တမၢခ်,ဂၢင်ဂၢင်သေကမ်,ဝုး၊ ပံလိခ်းလွမ်ကမ်မုၢ်တၢ်းသေကမ်,ဝုး၊
ကၢ,ခေ,သေကမ်,ဝုး၊ ကမ်သိုဝ်းခေ;တုးတုးသေကမ်,ဝုး၊ ကမ်တၢ်းမးဂမ်းလိုခ်း
ခေခလ်းသေကမ်,ဝုး၊ ကမ်သုင်သေကမ်,ဝုး၊ ကမ်တီမ်,သေကမ်,ဝုး၊ လုလိမ်လွင်;
လှိုင်းခိခလ်း; လွင်;တၢ်းခိခိတုးကမ်လှိုင်းသေကမ်,ဝုး၊ တၢ်းကမ်,လၢင်ခိတၢ်းဂှ်း
ဂှ်းဃၢတ်,ယၢခ်ဂမ်တၢ်းတၢ်းဂှ်းမိတ်;တုး,ဃြးပီခ်လဝ်;ကမ်မီးယု,ဂးခိးလဝ်;
ဂှ်းလဝ်;ယေ,သုခရိလ် ခေခလ်း; ဝုးခိ ဂပ်တုးဂၢင်လှိုင်းယု,ကေး;။

Discussion: God is with us.

ဆွေးနွေးရန် = ဘုရားသခင်သည် ကျွန်ုပ်တို့နှင့်အတူရှိတော်မူ၏။
ကမ်တေလံ;ကုပ်,လၢတ်; = ဃြးပီခ်လဝ်;မီးယု,လုလ်;ဂမ်တၢ်းဂှ်းကေး;။

Romans 16:20 The God of peace will soon crush Satan under your feet.
The grace of our Lord Jesus be with you.

ရောမသြဝါဒစာ ၁၆: ၂၀ ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်သည် မကြာမမြင့်မှီစာတန်ကို
သင်တို့ ခြေအောက်၌ နှိပ်စက်တော်မူမည်။ ငါတို့သခင် ယေရှုခရစ်၏ ကျေးဇူးတော်သည်
သင်တို့၌ ရှိပါစေသော။

ရှုမ်းမ ၁၆:၂၀ ကမ်, ဂှိုင်ကမ်,ခေခခ်း ဃြးပီခ်လဝ်; လဝ်;တၢ်းခိမ်ခေခ နမ်း
ခိုတ်;လု,တၢခ်,မု,ခေတ်; ဂှ်းလုလိမ်ဂး;တုးတိခ်သုကေး;။ ဂှ်းဂျေးလူးလဝ်;ဂှ်း
လဝ်; ယေ,သုခရိလ် ခေခ ခိးခိင်သုတၢ်းသီင်;တၢ်းလူင်သေဂမ်းလုလ်;။ ကး;မိခ်;။

Discussion: God will crush Satan.

ဆွေးနွေးရန် = ဘုရားသခင်သည်စာတန်ကိုသင်တို့ခြေအောက်၌ နှိပ်စက်တော်မူမည်။။
ကမ်တေလံ;ကုပ်,လၢတ်; = ဃြးပီခ်လဝ်; တၢ်းကပ်လု,တၢခ်,မု,ခေတ်;လုလိမ်
ဂး;တုးတိခ်ဂှ်းကေး;။

1 Corinthians 15:55-57 Where, O death, is your victory? Where, O death,
is your sting? The sting of death is sin, and the power of sin is the law.
But thanks be to God! He gives us the victory through our Lord Jesus
Christ.

ကောရိန္တု သြဝါဒစာပဌမစောင် ၁၅:၅၅-၅၇ အိုသေမင်း၊ သင်၏လက်နက်သည်၊ အဘယ်
မှာရှိသနည်း။ အိုမရဏနိုင်ငံ၊ သင်၏အောင်ခြင်းသည်အဘယ်မှာရှိသနည်း။ သေမင်း၏လက်
နက်ကား၊ ဒုစရိုက်အပြစ်ပေတည်း။ ဒုစရိုက်အပြစ်၏တန်ခိုးကား၊ ပညတ်တရားပေတည်း။
ငါတို့သခင်ယေရှုခရစ်အားဖြင့်ငါတို့အားအောင်ခြင်းအခွင့်ကိုပေးတော်မူသောဘုရားသခင်
၏ကျေးဇူးတော်သည် ကြီးလှစွာတကား။

၁ ကေး;ရိခ်,ထု ၁၅:၅၅-၅၇ ခုခင်တၢ်ဂှိုလ်း၊ ဂှင်ခိခမ်ကမ်မိုးကပ်ခပုခိခေခ
မီးဂး;လှို။ ခုခင်တၢ်ဂှိုလ်း၊ တၢ်းကမ်မိုးဒပုခိင်,ခေခခ်းမီးဂး;လှို။ ဂှင်ခိခမ်ကမ်ခုခင်

တၢ်ကၢၤခပ်ပံၤခဲၤလၢမံၤ: ပီၤခဲၤတူၤလၢရီၤဂၢၤပျီၤတၢ်ဂၢၤ; ကၢၤ;။ တၢ်ခဲၤခွၢ်တူၤလၢရီၤဂၢၤပျီၤတၢ်ဂၢၤ;
လၢမံၤ: ပီၤခဲၤပိၤလၢပံၤ; တြးကၢၤ;။ ရှေးလူၤတြးပီၤခဲၤလၢမံၤ; ကၢၤပၤခဲၤကၢၤခွၢ်တၢ်ဂၢၤ;
တၢ်ဂၢၤကၢၤခဲၤပုၤခိၤ, ဂွၢ်ပိၤလၢမံၤ; လၢမံၤ; ယေ, သုခရီၤလၢမံၤ; ယံ, ခၢ, လူၤလၢၤကၢၤ;။

Discussion: Victory through Jesus.

ဆွဲးနွဲးရန် = သခင်ယေရှုခရစ်အားဖြင့် အောင်ခြင်းအခွင့်ကိုပေးတော်မူ၏။

ကၢၤတေလံၤ; ကၢၤ, လၢတၢ်; = တၢ်ဂၢၤလံၤ; တၢ်ဂၢၤကၢၤခဲၤပုၤခိၤ, ခိၤလၢမံၤ; လၢမံၤ, သုခရီၤလၢမံၤ; ကၢၤ;